

ပါးဆူညါ

GO FORWARD

ပျံ့နှံ့ချာထံခဝဂျာန်အတိတ်ဂရု

ယွမ်းဘဉ်စီမိဂျေနကိး
ထီဉ်ယါဘဉ်မနုလဲဉ်.
စံးဘဉ်ပျံ့အံဉ်စဂုလးစိ
ဒ်သိးကလဲတဂ်ဆူညါ
တက့ဂ်. ဂမိ.၁၄:၁၅.

ယနူအါရံ ၂၀၁၈

Happy New Year to you all!



စုမုနုရံမုဂ်နံ - ယနူအါရံ (၁၄)သိ

ဂဏ်ဂ်ဂ် နိဂ်ဂ်-၁ ဂါပာဒါဂ်ဂ်-၂၀၁၈ နိဂ် Vol. 20 No. 1 January 2018

မှူးကညီဘွားထံခဝရွာ (၂၀၀၈)နှစ်တက်တိမ်ထူ
လာထိန်ပြုလေ့ရှိလာအိန်နုအတက်အိန်တုန်အိန်ပြုလေ့
အားဖူး ၄:၁၁, မးသဲ ၅:၄၈, မးသဲ ၂၀: ၂၈, နယုမယာ ၆:၁၁,



အဲဒဲးထီၣ်တုၣ်တုၣ်ကွဲး

ယွၤအဘျူးအဖွိၣ်လၢအစိာ်ဆုၤပုၤလၢ ၂၀၁၇)အတီၢ်ပုၤ ဒီးပထံၣ်ဘၣ်ကစၢ်ယွၤအတၢ်လီၤလးအဒိၣ်အမ့ၢ် လၢပဂီၢ်အယိ မ်ယွၤအမံၤဘၣ်တၢ်ဟံၣ်ဒိၣ်စံးထီၣ်ပတြၢအိၤတက့ၢ်. ပတုၤယိၤဆူန့ၣ်အသိ(၂၀၁၈)ဒီး ပနာ်လၢကစၢ် ယွၤအတၢ်ဆိၣ်ဂ့ၤအလီၤအိၣ်ကတဲာ်ကတီၤအသးလၢပဂီၢ်လံၤန့ၣ်လီၤ. “မ့ၢ်ယွၤအဘျူးအဖွိၣ်, မ့ၢ်အသးတတူာ်ဘၣ် သတးဒီးပတတုၤဘၣ်လၢ တၢ်ဟးဂ့ၢ်ဟးဂီၤဘၣ်လီၤ. အဘျူးအဖွိၣ်အသိအိၣ်ဝဲကိးဂီၤဒဲးလီၤ. နမၤတီၢ်နကလုာ်လီၤ တၢ်လီၤဆဲးလီၤ.”(သးသယုာ်တၢ် ၃:၂၂)

ဒ်ကစၢ်ယွၤကတီၤတၢ်ဒီး စီၤယိၤရှူ “ပျံၤတၢ်တဂ့ၤ, ဘၣ်ယိၣ်တၢ်တဂ့ၤ, အဂ့ၢ်ဒ်အံၤယွၤနကစၢ်အိၣ်ဒီးနဖဲ နလဲၤတၢ်တပူၤလၢ်လၢ်လီၤ.” အသိးန့ၣ် မ်ပုၤဖးလဲၤဆူညါမဲးကစံးကိးဂီၤဒဲး ကဘၣ်ဆိၣ်ဂ့ၤလၢယွၤ, မၤန့ၢ်အိၣ်ကဲ, ပူၤဒုၣ်ပူၤဒါ, မၤန့ၢ်တၢ်အတၢ်သိအက့ၢ်အဂီၤခဲလၢာ်, လဲၤတၢ်ဒီးယွၤလၢန့ၣ်သိလၢသိအပူၤတက့ၢ်.

လဲၤဆူညါမဲးကစံးတဘျီအပူၤမ့ၢ်ဝဲ(၇၀၀)ဘး ဘၣ်ဆၣ်ပတၢ်ကွဲးဒီးန့ၢ်ဟူလိာ်ပဂ့ၢ်ပဂျိၤမ့ၢ်တၢ်လုာ်ဒိၣ်ပူၤ ဒိၣ်အယိ ပနာ်လၢသုကဆိၣ်ထွဲမၤသကိးလံာ်အပူၤကဟဲက့ၤတုၤဘၣ်လိာ်ဘၣ်စးန့ၣ်လီၤ. ပစံးဘျူးပုၤဖးတၢ်ဖိဒီး ပုၤကွဲးတၢ်ဖိတဖၣ်လၢ သုတၢ်ကစီၣ်တၢ်ပရၢတဖၣ်အယိလီၤ. ကညီဖိလၢထံၣ်ဂၤကီၢ်ဂၤတဖၣ် ဆုၤလီၤအတၢ်ကွဲးဒီးမၤ မုာ်မၤကျၢပသးဒိၣ်မးလီၤ. တၢ်ဂံၢ်တၢ်ဘါစၢ်, တၢ်လီၤဖျဲၣ်လီၤဟံၣ်ကအိၣ်ဝဲလၢ ပတၢ်ဒါန့ၣ်လီၤတၢ်ကွဲးတဖၣ်စ့ၢ်ကိး လီၤ. လၢတၢ်အံၤအဂ့ၢ်ဒ်လဲာ် ပမ့ၢ်လၢလၢသုကန့ၢ်ဟံၣ်စၢပုၤ, ဝံသးစူၤပုၤ, ဟ့ၣ်ကူၣ်ဟ့ၣ်ကံၢ်ဘါပုၤန့ၣ်လီၤ. ဒ်မံၤ “လဲၤဆူညါ”အသိး ပကလဲၤဆူညါလၢကစၢ်ယွၤအလၢကပီၤအဂီၢ်န့ၣ်လီၤ. “အ့ဘျီန့ၢ်”ယွၤမၤစၢပုၤတုၤခဲက န့ၣ်အံၤလီၤ.

ပျာကညီဘျာထံခဝုဂျာနိ, ပိသ်ရွှါဝဲကျါ



နံနိပဲခဲင်အတၢ်ကွဲး

မိကစၢ်ယွၤအတၢ်ဆိၣ်ဂုၤအါ, အဘျူးထူးဖျိၣ်တီၤအါကလီၤဘၣ်ပုၤဖးလံာ်ဖိကိးဂၤဒဲးတက့ၢ်န့ၣ် မ့ၢ်ယတၢ်ဆာဂုၤဘၣ်သုလၢနံၣ်ထီၣ်သီန့ၣ်လီၤ.

ပုၤဟီၣ်ခိၣ်ဖိအတၢ်အိၣ်မူ အတၢ်လဲၤဒီးတၢ်လၢအမၤအသးတဖၣ် မ့ၢ်တၢ်အိၣ်အသးတပတီၢ်လၢ အဆိတလဲလိာ်သးန့ၣ်လီၤ. (၁ကရံၣ် ၇း၃၁)ဟ်ဖျါဝဲ “ဒီးပုၤလၢအမၤအအံၤတယၣ်အတၢ်, ဒ်ပုၤလၢအတမၤဘၣ်နးကဲၣ်ဆိးအသိးန့ၣ်လီၤ. အဂ့ၢ်ဒ်အံၤ, တၢ်အိၣ်လၢခိအံၤ, အက့ၢ်အဂီၤဒ်ကွံာ်ဝဲလီၤ.”

နံၣ်ထီၣ်သီအံၤ မ့ၢ်ဆာကတီၢ်အဂုၤလၢ ပကဆိကမိၣ်နီၤဖးတၢ်အိၣ်မူအတၢ်လဲၤလၢ အကါဒိၣ်လၢပကလဲၤတၢ်ဆူညါအဂီၢ်န့ၣ်လီၤ. ပကဘၣ်သ့ၣ်ညါလီၤတၢ်လၢ ပမ့ၢ်ပုၤဒ်လဲၣ်တကလၢ ပအိၣ်မူလၢဟီၣ်ခိၣ်အံၤဒီး ယွၤအတၢ်တိာ်လၢပကဘၣ်အိၣ်မူလၢယွၤအလၢကပီၤအဂီၢ်ဒ်လဲၣ်န့ၣ်လီၤ.

နံၣ်ထီၣ်သီမ့ၢ်ဆာကတီၢ်လၢ ပကပဲာ်ဖးနီၤဖးတၢ်ထံထံဆးဆးလၢ တၢ်လၢအလီၢ်အိၣ်သပုၤလၢပကဘၣ်မၤတဖၣ်န့ၣ် မ့ၢ်မနုၤတဖၣ်ဒီး တၢ်လၢပကဘၣ်ဟးဆွဲးတဖၣ်လၢ ပတၢ်အိၣ်မူန့ၣ် မ့ၢ်မနုၤတဖၣ်ဒီးတၢ်လၢအက့ၢ်အဂီၤဒ်ကွံာ်ဝဲသ့တဖၣ်န့ၣ် မ့ၢ်မနုၤတဖၣ်လဲၣ်န့ၣ်လီၤ.

နံၣ်ထီၣ်သီမ့ၢ်ဆာကတီၢ်အဂုၤလၢ ပကမၤလီၤတၢ်က့ၤပတၢ်ဘၣ်ထွဲတဖၣ်န့ၣ်လီၤ. ပတၢ်အိၣ်မူဆူညါ ပကမၤကဒီးမနုၤတဖၣ်လဲၣ်. ပကမၤကဆွဲးကဆိမနုၤလဲၣ်. ပကမၤသီထီၣ်က့ၤမနုၤတဖၣ်ဒ်ပနီၢ်ကစၢ်ဒ်ဝဲ ပတၢ်လိၣ်ဘၣ်အိၣ်ဝဲအသိးန့ၣ်လီၤ.

မိနံၣ်ထီၣ်သီအံၤ ကမ့ၢ်ဆာကတီၢ်အဂုၤလၢ ပကသမံသမိးက့ၤပတၢ်အိၣ်မူအတၢ်လဲၤလၢ အကါဒိၣ်တဖၣ်လၢပစိာ်ဆူညါဒီးမၤလၢကပီၤယွၤန့ၣ်တက့ၢ်.

ပဲၤဒီးတၢ်ဆာဂုၤအါ


**စဲမစၢ်
နံၣ်ပဲခဲင်
ပျာကညီဘျာထံခဝုဂျာနိ**



ပုဂံဦးစီးဌာန၊ ပိတ်ခွါဝဲကျိုက်

ပုဂံဦးစီးဌာန၊ ပိတ်ခွါဝဲကျိုက် အိတ်ဒီးစီကရဲးတာတဘျီတံရဲတ်တံကျဲးဖဲ လါနိတ်ဝဲဘာတ် (၂၂-၂၅-၂၀၁၇)နံ၊ စံယိတ်ပဲး ဟံပ်ခိတ်တံအိတ်ဖိုင်၊ ကီတ်တီအူသုတ်တီဘုမိပုဂံနုတ်လီ။ ပိတ်ခွါဝဲကျိုက်အံ တံ တိတ်ထုမုာ်ဝဲ “ပိတ်ခွါဝဲကျိုက်တံခိတ်ပုဂံ” ဒီးအတံကွာ် စံမုာ်ဝဲ -

- (၁) တံရဲလိတ်နံဟံတ်ဘုတ်ထွဲဒုးအိတ်လိတ်သးကဂုး ထိတ်အဂီ
- (၂) ပိတ်ခွါဝဲကျိုက်တံခိတ်ပုဂံလော ကျဲးကိးကပဒဲး
- (၃) ကမတံခုတ်ပုဂံအတံမတဖုတ်ကသုတ်ညါအိတ်မူ အိတ်ဒီးတံသုဟံးနုတ်မူဒါနုတ်လီ။



ယနူအါရုံ

(၂၂.၁၁.၂၀၁၇)နံ၊ ဂီ(၁၁:၀၀ -၄:၃၀)နံ ရံနံ နှင့် မှတ်တမ်းလီမံအဆာကတီဒီး ဟါ(၆:၀၀-၇:၀၀)နံ ရံနံ မှတ်တမ်းထိုင်ခိကရဲအမူးန့လီ.

တံသ့ထိုင်အချာတံရဲတံကျဲ စးထိုင်လာ ကီတီအူပကူလံစီဆုံကိုအပံကွဲန့လီ. ပုဟဟလီ ဆုနီမုာဲ သရဲအဲလံလဲစလီးဒီးပုထု ကဖာအိ ထိုင်မုာဲ သရဲဒိနဲစဲမာဲသီသး (ခဝရှာပုဟဟတံကျဲတံ), ပုဟဟတံသတီပျဲတဖာမုာဲ သရဲဒိနဲဒီးကထာ အီနာညိ(ပုဒးအိထိုင်ပိခွါဝဲကျဲ), သရဲဒိနဲဒီး ကထာစဲမစာ(ခဝရှာနဲနဲရွဲ)ဒီးပဒိအဲလံဘီ န့လီ.

တံသ့ထိုင်အပူ တံရဲတံကျဲပုဟဟလီ ဆုနီမုာဲ သရဲယွဆိပုမု(ပုနဲတံ)န့လီ. ဝဲ ပုဘာမုဘာဒါတဖာ ဟံးန့အလီအခါဘုသလုယု တံဒုကရ(ပုပသံ)အတံဒုသီထိုင်ဝဲဒိနဲန့လီ. ပုဟဟလီဆုနီအိထိုင်တံထုကဖာဝဲ ပုဖးထိုင် လံစီဆုံမုာဲ သရဲအဲဒိနဲဝါန့လီ. ကမုာဲထါသး ဝဲလံပုခဲလံအဂီဝဲ နီဝဲခဲအတံကတီလံ ပဒိအဲလံဘီန့လီ. နဟုဘာတံသးဝဲလံ ပိခွါဝဲကျဲကမဲးတံဖိတဖာဝဲ နဟုဘာခဝရှာနဲနဲရွဲ အတံကတီဆာဂုဆာဝါန့လီ.

နဟုဘာကဒီးကီတီအူသ့တီဘဲမိပု ပိခွါဝဲကျဲကမဲးတံအတံသးဝဲ, ဘုသလုယု တံဒုကရအတံဒုဝဲ ပုကတီတံလီတမံတပျဲတဖာ မုာဲ သရဲဒိနဲယုဒးမု(နဲနဲရွဲသယဲ)န့လီ. သရဲဒိနဲဒီးကထာခြံနာညိထုကဖာတံလံခဲ ဆိထဲသကီးလံ“ဒိကနဲစါဧ” န့လီ. ပိခွါဝဲ ကျဲပုနဲတံ ကတီစံးဘူးတံဝဲ ကမုာဲထါသးဝဲ ပျဲကွဲတံဒီး သရဲဒိနဲဒီးကထာဟ့မုထု (ကီတီ အူသ့တီဘဲမိပုနဲနဲရွဲ) ဆိပုပျဲကွဲတံလီ.



၆

ဟါ(၇:၀၀-၁၀:၀၀)နန့်ရံန့် အိန်ဒီးတတ်သုဉ်ဝံဉ် သးဆာအမူးသးဖုံဒီး ပုဟဟလီဆုဉ်နီမုာ်ဝဲ ပုသးဝံဉ် တာ်နီအဲဉ်ဝါနုဉ်လီၤ.

(၂၃.၁၁.၂၀၁၇)ဂီၤ(၇:၀၀)နန့်ရံန့် မုာ်ဂီၤတတ် ဘါဒီး ပုဟဟလီဆုဉ်နီမုာ်ဝဲ သရဉ်မုယုထူ(ကီၤတီအူ သုဉ်တီဉ်ဘဲမိပုၤ) နုဉ်လီၤ. နာ်ဟူဘဉ်တတ်ဒုဆုာ်နုဉ်လၢ ဘုၤသလုဃုဉ်တတ်ဒုကရၢဒီး တာ်စံဉ်တဲၤတဲၤလီၤလၢ သရဉ်ဒိဉ်ဒီးကထာဉ်အိနာဉ်ညိဉ်နုဉ်လီၤ. တာ်ထုကဖဉ် လၢခဲမုာ်ဝဲ သရဉ်ဒိဉ်နဲလစာဉ်ဘျီဒီးလၢခဲကတၢ်သရဉ် ဒိဉ်ကွဲးဆိဉ်ဂုပုဂံကုၤတၢ်နုဉ်လီၤ. (၇:၄၅-၉:၀၀)နန့် ရံန့်မုာ် တာ်သိဉ်လိလံာ်စီဆုအဆာကတီၢ်ဒီး ပုသိဉ်လိ တာ်မုာ်ဝဲ သရဉ်စလမိဉ်(ကီၤတကူဉ်လံာ်စီဆုကွဲး)နုဉ် လီၤ. အဝဲသိဉ်လိတာ်ဂုာ်မုာ်ဝဲ “ပိာ်ခွါဒီးတၢ်ဒိဉ်တုဉ်ခိဉ် ပုၤလၢကမၤတၢ်ခုတၢ်ပုၤအတၢ်မၤဒဲခရံဉ်ဖိတာ်နီအသိး” နုဉ်လီၤ.

ဂီၤ(၉:၀၀-၁၀:၃၀)နန့်ရံန့် မုာ်ဂီၤတတ်အိဉ်ဒီး တာ်အိဉ်ဘဲးအကတီၢ် ဒီး(၁၀:၃၀)နန့်ရံန့် မုာ်တၢ်ဟ့ဉ် ထီဉ်တၢ်အဆာကတီၢ်နုဉ်လီၤ. ပုၤဟ့ဉ်ထီဉ်တာ်မုာ်ဝဲ သရဉ်ဒိဉ်ဒီးကထာဉ်အိနာဉ်ညိဉ်ဒီး အတၢ်ဂုာ်“ပိာ်ခွါဒီး တၢ်သးခုကစီဉ်” နုဉ်လီၤ.မုာ်ဆါ(၁၂:၀၀-၁:၀၀)နန့်ရံန့် မုာ်မုာ်ဆါတာ်အိဉ်ဒီးတာ်အိဉ်ဘဲးအဆာကတီၢ်ဒီး စးထီဉ် ကုၤလၢတၢ်သုဉ်ဝံဉ်သးဆာအကတီၢ်ဖဲ ဟါ(၁:၀၀-၁: ၃၀)နန့်ရံန့်နုဉ်လီၤ. ဟါ(၁:၃၀)မုာ်ကရူာ်တၢ်ကတီၢ် သ ကိးအကတီၢ်ဒီး (၃:၀၀-၄:၀၀)နန့်ရံန့် မုာ်ကရူာ်အတၢ် ဟ်ဖျါကုၤအကတီၢ်နုဉ်လီၤ.

ဟါ(၄:၀၀-၆:၀၀)နန့်ရံန့် မုာ်ဟါတၢ်အိဉ်ဒီး တာ်အိဉ်ဘဲးကတီၢ်, ဟါ(၆:၀၀-၆:၃၀)နန့်ရံန့်မုာ်တၢ် သုဉ်ဝံဉ်သးဆာကတီၢ်ဒီး ပုၤတီခိဉ်ရိဉ်မဲတဖဉ် မုာ်သရဉ် ဒၤဝဲစံာ်စီဆု, သရဉ်သုဉ်စ့, သရဉ်အဲဉ်လၢာ်လဲစလီးဒီး ပဒိဉ်အဲဉ်လၢာ်ဘျီနုဉ်လီၤ. ဟါ(၆:၀၀-၇:၃၀)တာ် ဘါတၢ်ရဲဉ်တၢ်ကျဲၤဒီး ပုၤမၤသကိးတၢ်တဖဉ်မုာ်ဝဲ ကီၤ ပုဉ်သုဉ်ယုဉ်ဝံဉ်, ကီၤပကိတကူဉ်ဒီးကီၤမိမုးနုဉ်လီၤ. ဟါ(၇:၃၀-၉:၃၀)နန့်ရံန့် တၢ်ကတီၢ်လီၤဆီအဆာ ကတီၢ် ဒီး ပုၤကတီၢ်တၢ်မုာ်ဝဲ သရဉ်စလဲရီကျာ် (MBC ပိာ်ခွါဝဲကျဲၤ)နုဉ်လီၤ. အဝဲအတၢ်ဂုာ်မုာ်ဝဲ “တာ်မုာ်ထံဖိ ကီၤဖိလၢအဂ့ၤ” (Good Citizenship)နုဉ်လီၤ.





လူနာအိရ်



(၂၄.၁၁.၂၀၁၇)ဒီနံတော်ရဲ့တော်ကျဲအဆာကတီၢ် ဒ်သိးလာထးအသိးန့ၣ်လီၤ. ဂီၤတော်ဘါပုၤဟးလီၢ်ဆ့ၣ်နီၤမ့ၢ် သရၣ်တော်မျၢ်ထူ(ပကိတကူၣ်ပိာ်ခွါဝဲၤကျိၤ)န့ၣ်လီၤ. ပုၤစံၣ်တဲၤတဲၤလီၤတော်မ့ၢ်ဝဲ သရၣ်မုၢ်ဆၣ်ဂုၤဒီး ပုၤဘါထုကဖၣ်တော်မ့ၢ် သရၣ်ဒိၣ်ဘၤနါဘၤဒီး လၢခံကတော်ပုၤဆိၣ်ဂုၤပျၢ်က့ၤတော်လၢ သရၣ်ဒိၣ်အိဖ့ၣ်န့ၣ်လီၤ. တော်ဘါဝဲၤပိာ်ထွဲထီၣ်အခံဒီး တော်သိၣ်လိလံာ်စီဆုံအကတီၢ်န့ၣ်လီၤ. ပုၤသိၣ်လိလံာ်စီဆုံမ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ်မိစဲးသ့(တော်ဒုးဒိၣ်ထီၣ်ထီၣ်ခိၣ်နာ်ဝဲၤကျိၤပုၤန့ၣ်တော်) ဒီးအတော်ဂ့ၢ်တခီမ့ၢ်ဝဲ “ပိာ်ခွါဒီးတော်ဒိၣ်တုာ်ခိၣ်ပုၤလၢကျဲကိးကပၤဒဲး” န့ၣ်လီၤ.

တော်သိၣ်လိလံာ်စီဆုံအံၤ စးထီၣ်ဒီးမၤကတော်လၢပုၤဟးလီၢ်ဆ့ၣ်နီၤ သရၣ်အဲၣ်လၢာ်လဲစလိး အတော်ထုကဖၣ်န့ၣ်လီၤ. ပိာ်ထွဲထီၣ်အခံဒီးတော်ဟ့ၣ်ထီၣ်က့ၤအဆာကတီၢ် ပုၤဟ့ၣ်ထီၣ်တော်မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ်စဲမစၢၣ်(နဲၣ်ခွဲၣ်)ဒီး အတော်ဂ့ၢ်မ့ၢ်ဝဲ “ဘျၢထံခရံၣ်ဖိအတော်စူၢ်တော်နာ်” န့ၣ်လီၤ.

လၢဟါတော်ဘျၢတော်ဘါအဆာကတီၢ် ကီၢ်ကယါမိာ်ပုၤ, ကီၢ်ကယါဖူး, ကီၢ်တီအူကဲၤခၢၣ်ကဲၤဘါဒီးကီၢ်တီအူသ့ၣ်တီၣ်ဘျဲမိပုၤ မၤသကိးတော်န့ၣ်လီၤ.လၢဟါတော်ကတိၤလီၤဆီ(Special talk)မ့ၢ်ဝဲ သရၣ်အူင့ၣ်စးန့ၣ်လီၤ.အဝဲအတော်ဂ့ၢ်တခီမ့ၢ်ဝဲ“ဘၣ်ထွဲဒီးတော်ဒီးတုဒီးဖျိသးအသဲစးအဂ့ၢ်”(လက်ထပ်ထိပ်ခြားခြင်းဆိုင်ရာဥပဒေ) န့ၣ်လီၤ.

(၂၅.၁၁.၂၀၁၇)နံၤ ဂီၤတော်ဘါပုၤဟးလီၢ်ဆ့ၣ်နီၤသရၣ်ပိရဲၣ်(ကီၢ်ကယါမိာ်ပုၤ ပိာ်ခွါဝဲၤကျိၤ)န့ၣ်လီၤ. ပုၤစံၣ်တဲၤတဲၤလီၤတော်မ့ၢ် သရၣ်ဒိၣ်ဒုးသုး, ပုၤဘါထုကဖၣ်တော်မ့ၢ် သရၣ်တုာ်ခိၣ်ခိၣ်ဒီး လၢခံကတော်ပုၤဆိၣ်ဂုၤပျၢ်က့ၤတော်လၢ သရၣ်ဒိၣ်ဟးသးန့ၣ်လီၤ.

ပိာ်ထွဲထီၣ်အခံလၢ တော်သိၣ်လိလံာ်စီဆုံဒီး ပုၤသိၣ်လိတော်မ့ၢ်ဝဲ သရၣ်မုၢ်ဒီးကထာၣ်ထူထူ (ပ.ဘ.ယ.ဖ)န့ၣ်လီၤ. တော်ဂ့ၢ်မ့ၢ်ဝဲ “ပိာ်ခွါဒီးတော်ဒိၣ်တုာ်ခိၣ်ပုၤလၢတော်ရုလိာ်နာ်ဟံၢ်တော်ဘၣ်ထွဲတုၤအိၣ်လိာ်သး” န့ၣ်လီၤ.



တၢ်ဟ့ၣ်ထီၣ်အဆာကတီၢ် ပုၤဟ့ၣ်ထီၣ်တၢ်မ့ၢ်ဝဲ ပဒိၣ်အဲၣ်လၢၣ်ဘျီ(ခဝုရှၢၣ်ပိၣ်ခွါဝဲၤကျိၤပုၤဟ့ၣ်လီၤဆ့ၣ်နီၤ)န့ၣ်လီၤ. အဝဲအတၢ်ဂ့ၢ်မ့ၢ်ဝဲ “တၢ်သ့ၣ်တၢ်ဖျး, တၢ်ဘျီအိၣ်ဘျီအိၣ်ဒီးတၢ်ကူၣ်လဲၤမၤကၤအဂီၢ်” န့ၣ်လီၤ.

(၂၅.၁၁.၂၀၁၇)ဟါ(၆:၀၀)အဆာကတီၢ်မ့ၢ်တၢ်သ့ၣ်ဝံၣ်သးဆၢ ဒီးတၢ်ပာ်ဖျါထီၣ်က့ၤတၢ်ဂ့ၢ်အစၢတဖၣ်န့ၣ်လီၤ. ပိၣ်ထွဲထီၣ်အခံဒီးတၢ်ပာ်စီဆုံသးတၢ်ဘျီတၢ်ဘါဒီးပျါက့ၤခိကရဲးတၢ်ဘျီအံၤန့ၣ်လီၤ. လၢတၢ်ပာ်စီဆုံသးတၢ်ဘျီအံၤ ပုၤဟ့ၣ်လီၤဆ့ၣ်နီၤမ့ၢ်သရၣ်သီတူၢ်(ခဝုရှၢၣ်ဝဲၤဒၢးခိၣ်), ပုၤစံၣ်တဲၤတဲၤလီၤတၢ် သရၣ်ဒိၣ်ယၤကိၣ်(ကီၢ်ကယါဖူး), ပုၤထုကဖၣ်လၢခံမ့ၢ်သရၣ်ဒိၣ်ဆၣ်စ့ထူ ဒီးပုၤဆိၣ်ဂ့ၢ်ပျါက့ၤတၢ် မ့ၢ်သရၣ်ဒိၣ်ဒီးကထၢၣ်ခြံန့ၣ်(ခဝုရှၢၣ်ကရၢခိၣ်)န့ၣ်လီၤ.

ခိကရဲးတၢ်ဘျီအံၤ ပိၣ်ခွါဒီးသရၣ်သမၤတဖၣ်ဟဲလၢကီၢ်(၁၈)ဘျီဒီး ပၣ်ဃုာ်ဒီးပိၣ်မုၢ်သရၣ်မုၢ်(၂၈)ဂၤန့ၣ်လီၤ. ပုၤဆဲးလီၤမံၤအိၣ်ဝဲ (၅၂၇)ဂၤဒီး တၢ်မၤဘျီန့ၢ်ဝဲ (၁၁၂၈၄၅၀)ဘးတီတီန့ၣ်လီၤ.



တၢ်ပာ်စုသရၣ်အ့ၣ်နီၣ် ဒီးသရၣ်ဂ့ၢ်မုၢ်အ့ၣ်လး



တစ်ခဲးဘျူးဆာဂုၤ

သရော်မုၢ် Glory Peh ချူးန့ၢ်ဘၣ်နံၤအိၣ်ဖျၢၣ်ဆာက့ၤ (၇၄)နံၣ် ဖဲယန့ၤအါရံၤ (၂၃)သီ ၂၀၁၈နံၣ်အယံ ခဲးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါမဲးကစံ (၁၅၀၀၀)ဘးတီတီန့ၣ်လီၤ.

ခဲးဘျူးဘၣ်သရော်မုၢ်လၢအဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မံယွၤအတၢ်ဆိၣ်ဂ့ၤအါ ကဘၣ်လၢန့ၤထီၣ်, မံယွၤကမၤ လၢပဲၤနတၢ်မုၢ်လၢတၢ်တီၣ်ပၣ် ကိးအမံၤ, ဒီးခဲးဘျူးအါထီၣ်ယွၤထီၣ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.

ဖံဖဲလဲၤထုထံ ချူးန့ၢ်ဘၣ်နံၤအိၣ်ဖျၢၣ်ဆာက့ၤ (၇၃)ဝီတဝီ ဖဲလါအိးကထိဘၣ် ၂၀၁၇နံၣ်အယံ ခဲးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါမဲးကစံ (၁၀၀,၀၀၀)ဘးတီတီန့ၣ်လီၤ.

ခဲးဘျူးဘၣ်ဒီးဆာဂုၤဘၣ်ဖံဖဲလၢမံယွၤအမဲၣ်ကလဲၤတၢ်ဒီးန့ၤဖဲနလဲၤနအိၣ် တပူၤလၢလၢ, နကမၤန့ၢ်အိၣ်ကဲ ပူၤဒုၣ်ဒါ, ဂံၢ်အါထီၣ်ယွၤအတၢ်ဆိၣ်ဂ့ၤလၢအဘၣ် န့ၤ, အိၣ်မူခဲးဘျူးဘၣ်ယွၤလၢကိးနံၤအတၢ်အိၣ်မူတက့ၢ်န့ၣ်တက့ၢ်.



ဖိမုၢ်ဖိ Naw Hannah Trudi Leh ချူးန့ၢ်နံၤအိၣ်ဖျၢၣ်ဆာက့ၤ (၁)ဝီ ဖဲလါ ဒိၣ်စ့ဘၣ် (၂၁)သီ ၂၀၁၇အယံ ပါပါ Saw Beh Leh ဒီးမိမိ Naw Kwee Paw ခဲးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါမဲးကစံ (၁၃၆,၀၅၀)ဘးတီတီန့ၣ်လီၤ.

ခဲးဘျူးဘၣ်မိပါလၢအဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မံဖိမုၢ်ဖိ ကချူးန့ၢ်ဘၣ်နံၤအိၣ် ဖျၢၣ်ဆာက့ၤအဝီအသီတဖၣ် ပဲၤဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့, ဒိၣ်ထီၣ်လၢတၢ်ဘၣ်ယွၤ အသး, ဒီးန့ၢ်ဘၣ်တၢ်ကူၣ်သ့အထီ, မူဒီးမၤလၢ ကပီၤဘၣ်ယွၤတက့ၢ်န့ၣ် မ့ၢ်ပတၢ် ဆာဂုၤထုကဖၣ်န့ၣ်လီၤ.



ဖိမုၢ်ဒိၣ်နီၢ်ကျဲၣ်နံၣ်ကပီၤ ဖျိထီၣ် (၁၂)တီၤ ဒီး ဖိမုၢ်ခံၤတဂၤနီၢ်ကဲနံၣ်ကပီၤ ချူးန့ၢ်နံၤအိၣ်ဖျၢၣ်ဆာက့ၤ (၁၅)ဝီတဝီ ဖဲလါနီၣ်စ့ဘၣ် (၃)သီ ၂၀၁၇နံၣ် အယံ မိမိ ဒီးပါပါခဲးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုးလဲၤဆူညါမဲးကစံ (၁၃၆,၀၅၀)ဘးတီတီန့ၣ်လီၤ.

ခဲးဘျူးဘၣ်ဟံၣ်ဖိဖိလၢအဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မံယွၤကဆာသုတၢ်အိၣ်မူတၢ်လဲၤဆူညါ, ကမၤပဲၤသုတၢ်လိၣ် ကိးအမံၤဒဲး, ဘၣ်ဘျူးဘၣ်ဖိၣ်အါထီၣ်, ဖိမုၢ်ဖိခါတဖၣ် ကလဲၤတၢ်လၢယွၤအကျဲဒီးကမၤလၢပဲၤမိပါအတၢ်မုၢ်လၢတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.

